



# Universal Declaration of Human Rights

ကမ္မာလူအခွင့်အရေးကြညာစာတမ်း

**WANGPHANG AI JAINE TAMPU ÜNAO SHAOYIN**

တိညတ် (နာဂ)

**Universal Declaration of Human Rights**

**တမ္မာလူအစွင့်အရေးကြညာစာတမ်း**

**WANGPHANG AI JAINE TAMPU ÜNAO SHAOYIN**

**ကိုယ်(နာဂ)**

# တုန်မြိုက်တော်

ပထမအကြိမ်  
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ  
ကိုယ်တ် (နာဂ)  
အုပ်ဇာ-၈၀၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  
တိုင်းရင်းသားစာပေနှင့် ယဉ်ကေားမှုဦးစီးဌာနနှင့်  
တိုင်းရင်းသားစာပေနှင့် ယဉ်ကေားမှုအသင်းတို့မှ  
ပုံးပေါင်းသာသာပြန်ဆို၍  
မြန်မာနိုင်ငံအမျိုးသားလူအစွင့်အစောင်းကော်မရှင်မှ  
အဆုံးထုတ်ဝေသည်။

## စကားရျှိုး

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္မာ့လူအခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုချမှတ်၍ ထုတ်ပြန်ကြညာခဲ့သည်။ ကြေညာစာတမ်း၏ စာသားအပြည့်အစုံကို နောက်စာမျက်နှာများတွင် ဖော်ပြထားပါသည်။ ဤကဲ့သို့ သမိုင်းဝင် လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီး နောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအား ဤကြညာစာတမ်း၏ စာသားကို အများပြည်သူတို့ သိရှိစေရေးအတွက် ဆောင်ရွက်ရန်နှင့် နိုင်ငံများ သို့မဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို ခွဲခြားမှု မပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာပေးရေးအဖွဲ့အစည်းများတွင် ကြညာစာတမ်းကို ဖြန့်ချိပေးဖော်ပေးရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ် ရှင်းလင်းဖော်ပြစေရန် ပန်ကြားခဲ့သည်။

သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်သည် ကမ္မာ့လူအခွင့်အရေး ကြညာစာတမ်းကို အကိုလိုပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုလျက် ထုတ်ပေါ်ချိလိုက်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

## Sùowang

On 10 December 1948 ( United National) Ükeang nyu taisheang pu me ùnao shaoyin ( Human right) shunangki she hùtao lai te jaine tampu ngoh yangki. Hùtao lai lan wange ngoie une pa lai pha me ngaokùlak üja. Hatüo kihe peipu pungao toishao te lingyang pheime jat hei li shupjumpu (United Nations) ükeangnyu jat hei li khongkùmpu ome hatüo lai te bangnyu ha e shing lak jingne ling lak hei chingshao nyoi yeji ma a nyoi jing te tame hanpu ye nang pe ütingpa a laipan me yoiyoi manlam lili me jaine tampu lai a tamshong lak jingne lei ok lak hùo tampu hei ilak jingne üpong tòo lak jingne i nang.

Hùtao jeang me Myanmar jat hei li me ùnao shaoyin wangngowie ngai tam lak jingne wangphang ai jaine tampu ùnao shaoyin lai te English ngao mepu Myanmar ngao me lepe ngaitam.

Myanmar jat hei li ùnao shaoyin (Human right) toishao lei lak khong.

## ကမ္မာလူအခွင့်အရေးကြညာစာတမ်း

**နိဒါန်း**

လူသားအားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် တန်းတူညီများ၏  
ပြီး ဖယ်ရှားထုတ်ပယ်၍ မရသောအခွင့်အရေးများကို အသိအမှတ်ပြု  
ခြင်းသည် ဤကမ္မာပေါ်တွင် လွှတ်လပ်မှု၊ တရားမျှတမူနှင့် ဤမ်းချမ်း  
မှတို့အတွက် အခြေခံအစုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊

လူအခွင့်အရေးကို အလေးမထား မထိမဲ့မြင်ပြုခြင်းသည်  
လူသားတို့၏ အကောင်းအဆိုး အကြောင်းအကျိုး ဆင်ခြင်နိုင်စွမ်း  
ကို ဖျက်ဆီးသည့် ရိုင်းစိုင်းရက်စက်သော အပြုအမှုများ ဖြစ်ပေါ်စေခဲ့  
သောကြောင့်လည်းကောင်း၊ လွှတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊  
လွှတ်လပ်စွာ သက်ဝင်ယုံကြည်ခွင့်၊ ကြောက်ရွှေခြင်းနှင့် ချို့တဲ့ခြင်းမှ  
လွှတ်ကင်းခွင့်တို့ကို ရရှိခံစားရမည့် လူောင်လောကတစ်ရပ် ပေါ်  
ပေါက်လာရေးကို သာမန်လူသားအားလုံး၏ အမြင့်မားဆုံးသော  
ဖွှေ့မှန်းချက်အဖြစ် ကြညာပြီးဖြစ်သောကြောင့်လည်းကောင်း၊

အာဏာသုံး၍ တရားလက်လွှတ် အုပ်ချုပ်မှုနှင့် ဖိနိပ်ချုပ်ချယ်  
မှတို့ကို လူသည် နောက်ဆုံးနည်းလမ်းအနေဖြင့် ဆန့်ကျင်ပုန်ကန်  
သည့် အခြေအနေသို့ မရောက်ရှိစေရေးအတွက် လူအခွင့်အရေးကို  
ဥပဒေစိုးဓိုးမှုဖြင့် ကာကွယ်ပေးရန် မဖြစ်မနေ လိုအပ်သောကြောင့်  
လည်းကောင်း၊

နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုဖွံ့ဖြိုးရေးကို မြှင့်တင်  
ရန် မဖြစ်မနေလိုအပ်သောကြောင့်လည်းကောင်း၊

Jat hei li ompu bangnyuha üsheie hatüo ünaoshao-yin yaphen, kahta lan nahlangpu hei khahshue nütan hei shuko jakihe ngohlak jingne shunang she mongyange, wangngoie jalun tailak jingne ükhong wongnang tailak hei kahta lan üyin jakihe wange ngoie lantam lak jingne,

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူအပေါင်းတို့သည်  
အခြေခံလူအခွင့်အရေး၊ လူရှုဏ်သိက္ခာနှင့် တန်ဖိုး၊ အမျိုးသားနှင့်  
အမျိုးသမီး တန်းတူအခွင့်အရေးရှိမှုတို့ကို ငှုံးတို့ သက်ဝင် ယဉ်ကြည်  
ကြောင်း ကုလသမဂ္ဂပဋိညာဉ်၌ ထပ်မံအတည်ပြုခဲ့ပြီး၊ ပိုမိုကျယ်ပြန့်  
သည့် လွတ်လပ်မှုတွင် လူမှုရေးတိုးတက်ရေးနှင့် လူဘဝအဆင့်  
အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြှင့်တင်ရန် သန္တ္တာန်ချုပြုး  
ဖြစ်သောကြောင့်လည်းကောင်း၊

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း  
၍ လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကမ္ဘာတစ်ဝန်း  
လုံးက ပိုမိုမြှင့်တင် လေးစားလိုက်နာ ကျင့်သုံးကြစေရေးအတွက်  
ဆောင်ရွက်မည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊

အဆိုပါ လူအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အတူတကွ  
နားလည်မှုရှိခြင်းသည် ဤကတိကဝ်တ်ကို အပြည့်အဝ အကောင်  
အထည်ဖော်စေရေးအတွက် အရေးကြီးဆုံးဖြစ်သောကြောင့်လည်း  
ကောင်း၊

Jat hei li ompu khong ching nyoi lan jat hei li shup-jumpu phei ūnaoshaoyin hei awangpa toishao lan okpu te kahtok nyue sheyong she iyeshe jon lakjingne ling lak she ngao phen yange,  
Tuo kih pu kahta lan khahshue hei lan tampus te jamjam she shinge yahyange hūtao ngaophenpu te wange ngaoe ling ngailak jingne yeongpu wong-pongne meangnang.

လူတိုင်း၊ အဖွဲ့အစည်းတိုင်းက ဤကြညာစာတမ်းကို အစဉ်  
နှင့်သွင်းလျက် ကမ္မာတစ်ဝါးလုံးတွင် အဆိုပါအခွင့်အရေးများနှင့်  
လွတ်လပ်ခွင့်များကို လေးစားကြဖော် သင်ကြားခြင်း၊ အသိပညာ  
လေးခြင်းဖြင့် အားထုတ်ကြဖော်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ  
အဖွဲ့ဝင်နိုင်ငံများနှင့် ထိနိုင်ငံတို့၏ စီရင်ပိုင်ခွင့်အာဏာအောက်ရှိ  
နယ်ပယ်အတွင်းမှ တိုင်းသူပြည်သားများက အဆိုပါအခွင့်အရေးနှင့်  
လွတ်လပ်ခွင့်များကို ကျယ်ပြန့်ထိရောက်စွာ အသိအမှတ်ပြုလိုက်နာ  
ကျင့်သုံးဖော်အလိုက္ခာ နိုင်ငံတွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင်  
အဆင့်ဆင့် တိုးတက်သော အစီအမံများဖြင့် အားထုတ်ကြဖော်  
အတွက်လည်းကောင်း ရည်ရွယ်လျက်၊ နိုင်ငံခံပိသိမ်း၊ လူခပ်သိမ်း  
တို့ အောင်မြင်မှုရရှိရန် ဆောင်ရွက်ကြရမည့် အားလုံးနှင့်ဆိုင်သော  
စံတစ်ရပ်အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ဤကမ္မာလူ  
အခွင့်အရေးကြညာစာတမ်းကို ယခုထုတ်ပြန့်ကြညာလိုက်သည်။

## အပိုဒ် ၁

လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး  
ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ လူတို့၏  
ဆင်ခြင်တုံတရားနှင့် အမှားအမှန်စေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်  
ရှိကြ၍၊ တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆက်ဆံ  
ကျင့်သုံးသင့်သည်။

Kahta hei ükhong lili e hùtao lai te mongjangme ange kahtok nyu üsheite tòopa khahshupu phei lan tampu te iyeshe lak shinge yahlak, nyao tampu manlam te phapu phei ngange ling lak jingne jat hei li ompu ching nyoi lan te ngao phenpu hei lingok hangkihyih yahpu mongme wangngoi e chingnyoi mepu kahta lan e tòo kihpu khahshupu lan e tampu te pangyahe mongte hue jaie yah lak jingne ching nyoi hei jat hei li nyu me japhei ma ja wange ngoie tam me hane ling lak jingne müktükpe phei, chingnyoi hei khongkumpu, kahta lan e ok lak jingne linge tailak khongkumpu, te pahep lam me jat hei li tai shang kaie tòokihpu ünaoshaoyin lai a jaine tampu ngoh yangki

## Yaktük Ngao 1

Shangnyak nyuha (human beings) Üshei a bumeine meang lak jingne puhpei pheime wangngoipu hei jakihe shupu ne ngoh yangki juteih he Ümeang Ümei leie ok lak shinge manlam ngoh yange ja hei ja te yoijei hei naolan kihepu mongjang kaie jeang-jepe ngoh lak wongpong.

### အပိုဒ် ၂

လူတိုင်းသည် လူမျိုး၊ အသားအရောင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြား အယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ကေစမြစ်၊ ပစ္စည်းဥစ္စာဂုဏ်၊ မျိုးရိုးအတိဂုဏ်နှင့် အခြားအဆင့်အတန်း စသည့် ခွဲခြားမှုမျိုး၊ မရှိစေဘဲ ဤကြေညာစာတမ်းတွင် ဖော်ပြပါရှိ သည် အခွင့်အရေးနှင့် လွတ်လပ်ခွင့် အားလုံးကို ခံစားခွင့် ရှိသည်။ ထိုပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ သို့မဟုတ် နယ်မြေ အေသသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေဖြစ်စေ၊ ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှုံးက်ခံနယ်မြေဖြစ်စေ၊ ကိုယ်ပိုင်အပ် ချုပ်ခွင့်အာဏာ မရရှိသောနယ်မြေဖြစ်စေ သို့မဟုတ် အချုပ်အခြာ အာဏာ တစ်စုံတစ်ရာ ကန့်သတ်မှု ရှိသည့်နယ်မြေဖြစ်စေ ယင်း၏ နိုင်ငံရေး၊ စီရင်ပိုင်ခွင့် သို့မဟုတ် နိုင်ငံတကာအဆင့်အတန်း တစ်ခုခု ကို အခြေပြု၍ ခွဲခြားမှု မပြုလုပ်ရ။

### အပိုဒ် ၃

လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှု ရွှေ့ခွင့် ရှိသည်။

### အပိုဒ် ၄

မည်သူ့ကိုမျှ ကျေးကျွန်အဖြစ် သို့မဟုတ် ကျေးကျွန်ကဲ့သို့ မပြုရ။ ကျွန်ပြုခြင်းနှင့် ကျွန်အရောင်းအဝယ်ပြုခြင်းပုံစံ အားလုံးကို ပိတ်ပင်တားမြစ်ရမည်။

### အပိုဒ် ၅

မည်သူ့ကိုမျှ ညျဉ်းပန်းနိုပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ် သော၊ လူမဆန်သော၊ လူသိက္ခာ ညီးနွမ်းစေသော ပြုမှုဆက်ဆံခြင်း သို့မဟုတ် အပြစ်အကိုပ်ပေးခြင်း မပြုရ။

## Yaktük Ngao 2

Kahta nyuha lilie jat heili, pum Üshou hahsih, natan, sheko, jatngao, meangpu wanglam,lÜplangmanai (political) hakihe yejekuma – a ülao juteih,jat hei li hakiheyejema-a moilan phei shiene okpu ütingpa, toi hei nan yoiyoi yafün phen e leipu hakih lipuyenang lakjingne hatao jaine tampus laime nyane ngaipu ngohnang. Shupu hei lane tampus khongpu te ngohyangki. Taophei me kahta ütam jae ngohpu jatnyu (country) hüki yejima-a wankon nyoime ütahpa yafün (Sovereignty) lan tampus wankon nyoijing jiyahpoih,jat hei li shipjam lan e püotickpu nyoijing jiyahpoih, yointingte wanglamlam lak man okpu nyoijingne meangyapoih haki yijihma-a ütahpa yafün ite shempu nyoijing ne meangyahpoi, hatao lüplangmanai, ngaophen oklak yejima-a jatnyu linyu yafünme, ja yejima-a jate yafünnyange tamhanpu yenang lak.

## Yaktük Ngao 3

Kahta lili me yoimongpume jonge nyoilak, bumei hei wengtuh ünangpe yomlak ngohnang.

## Yaktük Ngao 4

Ütam ja nehoi rhane yejima-a rha ne meange yengohlak. Rha ne meangtampus hei rha yaone tampus te teenpu ngphnang.

## Yaktük Ngao 5

Aohepa ne jiyahpoi ngaoye jaipe yeshekuma-a shajai, kahta te konpukih yejipe, kahta lan wangngoipu meange winlak jingne jiengjep e hukihyejima-a shangne tampus yengoh lak.

## အပိုဒ် ၆

လူတိုင်းသည် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် နေရာတိုင်း  
တွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့် ရှိသည်။

## အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌ တန်းတူရည်တူရှိကြပါး ဥပဒေ၏  
တန်းတူ ကာကွယ်စောင့်ရှောက်မှုကို မည်သည့် ခွဲခြားဆက်ဆံမှုမျှ  
မရှိစေဘဲ ခံစားပိုင်ခွင့် ရှိသည်။ ဤကြေညာစာတမ်းကို ဖောက်ဖျက်  
၍ ခွဲခြားဆက်ဆံခြင်းမှုလည်းကောင်း၊ ထိုသို့ ခွဲခြားဆက်ဆံရန်  
လုံးဆောင်ခြင်းမှုလည်းကောင်း တူညီသော ကာကွယ်စောင့်ရှောက်မှု  
ကို ခံစားပိုင်ခွင့် ရှိသည်။

## အပိုဒ် ၈

လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ ၄၈း  
အား ခံစားခွင့် ပြုထားသည့် မှုလအခွင့်အရေးများကို ဖောက်ဖျက်  
ခြင်း ခံရလျှင် ထိုသူသည် စီရင်ပိုင်ခွင့်ရှိသော နိုင်ငံတော်ခုံရုံးများ၏  
ထိရောက်သော ကုစားပေးမှုကို ရပိုင်ခွင့် ရှိစေရမည်။

## အပိုဒ် ၉

မည်သူမျှ မတရားဖမ်းဆီးခြင်း၊ မတရားချုပ်နှောင်ခြင်း သို့မဟုတ်  
မတရား ပြည်နှင်ခြင်း မခံစေရ။

## အပိုဒ် ၁၀

လူတိုင်းသည် ၄၈း၏ အခွင့်အရေးနှင့် တာဝန်ရှိမှုများကို အဆုံး  
အဖြတ်ခံရာတွင်လည်းကောင်း၊ ၄၈းအပေါ် ပြစ်မှုကြောင်းအရ  
စွဲပွဲချက်ကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း လွှတ်လပ်၍  
ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူရွှေမှောက်  
တွင် တရားမျှတစ္ဆေးနာစစ်ဆေးခြင်းကို တန်းတူရည်တူအပြည့်  
အဝ ရပိုင်ခွင့် ရှိသည်။

## **Yaktük Ngao 6**

Kahta lili e kahshupu ngaokhum kenphe me shinge yahpu phangme ngohlak wongpong.

## **Yaktük Ngao 7**

Kahta lan khumpu e ngao khum phangme jakihe ngoh yange ngaokhum a paoe teklak jingne aohe nyupane jiyahpoih, tamhanpu yenangpe ngohlak wongpong. Hütao jaine tampus laite meange wine yetam yehan lak, hükihe tüie yemongpu yenang jingne jakihe paoe tekpu yahok lak ngohnang.

## **Yaktük Ngao 8**

Kahta lan lili e ngaokhum yejiküma-a ngaokhum kihe hütao a hakiling lak shupu te meange win lak meang ma-a tüopa ngaofün ilak jat hei li nyoi me yeonge meipu ( Effective) khahshue ngohlak wongpong.

## **Yaktük Ngao 9**

Aohe nyupa ne jiyah püoh we phopu, paohteen e angpu yejima-a paoh yejange lak wongpong.

## **Yaktük Ngao 10**

Kahta nyuha lilie hatao shupu hei hangkihyih ngohpute ngaophen hipak jiyah, taotok te paohe pinup jengme ngaophenpu jiyah bumeine meange ja hei ja te yanaoe yejipe ngao fun nyoi bangnyuha sheshao me khah shue toke lei wante jakihe muhngoh lak wongpong.

### အပိုဒ် ၁၁

(၁) ပြစ်မှုတစ်ရပ်ဖြင့် တရားစွဲဆိုခံရသော လူတိုင်းသည် စွဲပွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပရန် လိုအပ်သည့် အာမခံချက်ရှိသော အများပြည်သူ ရွှေမြောက်၏ စစ်ဆေးသောတရားရုံးက ဥပဒေနှင့် အညီ ကြားနာစစ်ဆေးပြီး ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်မှ မခံရမချင်း အပြစ်မဲ့သူဟူ၍ မှတ်ယူခြင်း ခံထိုက်သည့် အခွင့်အရေး ရှိသည်။

(၂) ပြစ်မှုကျူးလွန်သည့်အချိန်တွင် ပြည်တွင်းဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှ တစ်ရပ်သည် ပြစ်မှု မမြောက်ပါက ထိပြုလုပ်မှု သို့မဟုတ် ပျက် ကွက်မှုအတွက် မည်သူမျှ အပြစ်မရှိစေရ။ ပြစ်မှုကျူးလွန်သည့် အချိန်ကာလတွင် ထိုက်သင့်စေနိုင်သော ပြစ်ဒဏ်ထက် ပိုမိုကြီးလေး သော ပြစ်ဒဏ်ကို ထိုက်သင့်စေခြင်း မရှိစေရ။

### အပိုဒ် ၁၂

မည်သူမျှ မိမိ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် စာပေးစာယူကိစ္စရပ်များတွင် မတရားဝင်ရောက်စွက် ဖက်ခြင်းကိုလည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော် ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ်ရပိုင်ခွင့် ရှိသည်။

### အပိုဒ် ၁၃

(၁) လူတိုင်းတွင် နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေပြောင်းခွင့်နှင့် နေထိုင်ခွင့် ရှိသည်။

## Yaktük Ngao 11

(1) Paohe penpu jengme tonge lei wante kahta lilie paohpu minmeang jeangme ngaoilak wongpong ne meangpu a pangnyu sheshaome ngaophen nanjong me toke leipu ngaohlak ngaokhum phei khahshue toke leie paohpu yangshe mamngao manngao she ime yepaohpa meangpu shunang she i lak.

(2) Paohe penpu hipak me jat heili mongmepu ngaokhum jiyapoih, jat nyu li nyu ngaokhum ne jiyapoih linglak yejima-a shaie tampu a paohpu yengi ma-a hatao ling lak yejikuma-a shai tampu jingne aohepa ne jiyapoih paohpu yenang lak. Paohepenpu hipakme taophei khahshupu shajaitok te sheyongshe yengoh lak.

## Yaktük Ngao 12

Aohepa ne jiyapoih yoinyingte bumeitüopu, noksa, ngohpu nok yejima-a teihnyanpu jeang me yeshupe nangyengao lak jingne yoiyoi phei shue hei oke shang pute yemei yeshupu yelinglak. Kahta lan lili a taokihpu pokenotampu yejima-a lae yongpute ngaokhum kihe paoe take sholak ngoh nang.

## Yaktük Ngao 13

(1) Kahta lan lili e jat hei li yekeangpongme lan tampu me kemeyoung chingnyoi nokshao ok lak ngoh nang.

(j) လူတိုင်းတွင် မိမိ၏ နိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှုမဆို ထွက်ခွာပိုင်ခွင့်နှင့် မိမိ၏ နိုင်ငံသို့ ပြန်လာပိုင်ခွင့် ရှိသည်။

### အပိုဒ် ၁၄

(c) လူတိုင်းသည် ဖိစီးနှင့်စက်မှုမှ လွတ်ကင်းရန် အခြားနိုင်ငံများ၏ ခိုလုံခွင့်ကို တောင်းခံပိုင်ခွင့်နှင့် ရရှိခံစားပိုင်ခွင့် ရှိသည်။

(j) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများ သို့မဟုတ် ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် အခြေခံမှုများကို ဆန့်ကျင်သော ပြုလုပ်မှုများ အပေါ် အကြောင်းပြု၍ အမှန်တကယ် ဖြစ်ပေါ်လာသည် တရား စွဲဆိုမှုများတွင် အထက်ပါအခွင့်အရေးကို ကိုးကားအသုံးပြုခွင့် မရှိ စေရ။

### အပိုဒ် ၁၅

(c) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(j) မည်သူမျှ မိမိ၏ နိုင်ငံသားဖြစ်မှုကို မတရားရပ်သိမ်းခြင်း မခံရ စေရ။ မိမိ၏ နိုင်ငံသားဖြစ်မှု ပြောင်းလဲနိုင်သည့် အခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံရစေရ။

### အပိုဒ် ၁၆

(c) အရွယ်ရောက်ပြီးသော ယောကျားနှင့် မိန်းမတို့တွင် လူမျိုး၊ နိုင်ငံသား သို့မဟုတ် ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ ကန့်သတ်ချက် တစ်စုံတစ်ရာ မရှိစေဘဲ ထိမ်းမြားလက်ထပ်ပိုင်ခွင့် နှင့် မိသားစု ထူထောင်ပိုင်ခွင့် ရှိသည်။ ငှုံးတို့သည် လက်ထပ်ရာ တွင်လည်းကောင်း၊ အကြောင်လင်မယားအဖြစ် ပေါင်းသင်းနေစဉ်တွင် လည်းကောင်း၊ ကွာရှင်းပြတ်ခဲ့သည့်အခါတွင်လည်းကောင်း တန်းတူ ရည်တူ အခွင့်အရေးများ ရခွင့်ရှိသည်။

(2) Kahta lan lili khahshupu me yoikahtok wankonme ching nyoi yange mihsüohung me ching nyoie ngohpoih yoikahtok me yekiye ngohok lak.

### Yaktük Ngao 14

(1) Kahta lan lilie loelampu lilimepu yanlakjingne mihkahtok nyoime shaoyinlak jingne ouh ngao hei tūolak ngoh nang.

(2) Lüplang mania jeangme paohpu yejima-a jat hei li shupjum nyoi teihjing hei hùtaoyaphen te lae yongpu tokte tūo jeangme ütingpa khahshue ngai ma-a ngao phen phalak jingne hùtao shupulam me yaphen yange ye ngohlak.

### Yaktük Ngao 15

(1) Kahta lilie jat ja mongmepu tūokahtane meanglak wongpong.  
 (2) Aohe ne jiyapoih yoikahtok jingne yeshuputoi lingpa ne ye meang lak. Yoi kahtok wankon mongme leijeipu ok lak shupu lante yemongpe yenanglak .

### Yaktük Ngao 16

(1) Lungmei kahta natan hei sheko jat hei li yejima-a meangpu wangpu wanglam jeangme ite shampu hùkihpu yenang lak. Nokyam pu hei noksa linge ok lak ngohnang. Hùtao nok yam phei me yanlak ngai ma-a ja hei j ate yanaoe yejipe jakihe ngoh lak.

(၂) သတိသားနှင့် သတိသမီး နှစ်ဖက်တို့၏ လွတ်လပ်သော သဘောဆန္ဒ အပြည့်အဝရှိမှုသာလျှင် ထိမ်းမြားလက်ထပ်ခြင်း ပြရ မည်။

(၃) မိသားစုသည် လူအဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့ ဖြစ်ပြီး လူအဖွဲ့အစည်းနှင့် နိုင်ငံတော်၏ ကာကွယ်စောင့်ရှုံးမှုကို ခံစားပိုင်ခွင့် ရှိသည်။

### အပိုဒ် ၁၇

(၁) လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများ နှင့် စုပေါင်း၍သော်လည်းကောင်း ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ခွင့်ရှိသည်။

(၂) မည်သူမျှ မိမိပိုင်ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်း မခံထိုက် စေရ။

### အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အများအမှန် ဝေဖန်ပိုင်း ြားခွင့်နှင့် ကိုးကွယ်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများတွင် မိမိကိုးကွယ်သည့်ဘာသာ သို့မဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲခွင့်အပြင်၊ တစ်ဦးချင်းဖြစ်စေ၊ အများနှင့် စုပေါင်း၍ဖြစ်စေ မိမိကိုးကွယ်သည့်ဘာသာ သို့တည်းမဟုတ် သက်ဝင်ယုံကြည်မှုကို အများပြည်သူ ရှေ့မှောက်ခြားဖြစ်စေ၊ သီးၼား ဖြစ်စေ လွတ်လပ်စွာ သင်ပြခွင့်၊ ကျင့်သုံးခွင့်၊ ဝတ်ပြုကိုးကွယ်ခွင့် နှင့် ဆောက်တည်ခွင့်တို့လည်း ပါဝင်သည်။

(2) Sheko hei natan imni mong jam yang e nokyampu ngoh oklak.

(3) Phongshong noksa a ūkhongjing sei hei pon me yaphen yange yoi jat hei chingshao kai e püo e tik pu mong me ngohlak.

### **Yaktük Ngao 17**

(1) Kahta lili e yoi jiyah, ūlao lan phei jum yange jiyah, toishao ūlam lili yahok lak.

(2) Aohenyu pane jiyah yoitoi lam te yeshupu yeahlak.

### **Yaktük Ngao 18**

Kahta nyuha lili e yoinyingte ngaiphae teihlak, ūmeang ūmei lie oklak hei meangpu wanglam o yoimongpu lam ngoh lak. Hùtao shupu ūlam a yope khumpu lili ngai phae jeileipu tokte moil an shei yange jiyah yoimeangpu wanglam yejih yahpoih khumpu wanglam te pangnyuha sheshaome jiyah, yoinying te jiyah, ngaipha pha she ngao ok lak jonshienpu, yope khumpu hei jontai lak ome ngoh nang.

### အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများတွင် ထင်မြင်ယူဆ ချက်များကို အနှောင့်အယုက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့် အပြင် သတင်းအချက်အလက်နှင့် အတွေးအခြေ အယူအဆများကို သတင်းမိဒီယာ တစ်ရပ်ရပ်မှုတစ်ဆင့် နယ်နိမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန်ချိခွင့်တို့လည်း ပါဝင်သည်။

### အပိုဒ် ၂၀

- (၁) လူတိုင်းတွင် ဌိုမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် တို့ကို လွတ်လပ်စွာ ကျင့်သုံးခွင့် ရှိသည်။
- (၂) အဖွဲ့အစည်းတစ်ရပ်ရပ်တွင် ပါဝင်စေရန် မည်သူ့ကိုမျှ အတင်း အကျပ် မပြုရ။

### အပိုဒ် ၂၁

- (၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အစိုးရအဖွဲ့အစည်း၌ တိုက်ရိုက်ဖြစ် စေ၊ လွတ်လပ်စွာ ရွှေးချယ်သည့် ကိုယ်စားလှယ်များမှုတစ်ဆင့်ဖြစ် စေ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
- (၂) လူတိုင်းတွင် မိမိနိုင်ငံ၏ ပြည်သူ့ဝန်ထမ်းဖြစ်ရန် တူညီသည့် အခွင့်အရေး ရှိသည်။
- (၃) အစိုးရအုပ်ချုပ်မှုအာဏာသည် ပြည်သူ့ပြည်သားတို့၏ ဆန္ဒ အပေါ် အခြေခံရမည်။ လူတိုင်းပါဝင်ရှိ တန်းတူညီမျှ ဆန္ဒမဲ့ပေးနိုင် ခွင့်ရှိပြီး လျှို့ဝှက်မဲ့ပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲ့ပေးစနစ်ဖြင့်ဖြစ်စေ အချိန်ကာလ အပိုင်းအခြားအလိုက် ကျင်းပ သော စစ်မှန်သည့် ရွှေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ် ရမည်။

## **Yaktük Ngao 19**

Kahta nyuha lili lantampu lam me yoiteih lak hei ngaiphae ngaoook lak ngoh nang. Tüo meilak ülam lan teihpu ülam lan teene pangpu yenangpe lantam yange ngao lan shonpu juteih lan a yekeang yenang pe yemok lak, yahlak hei pange tai lak ngoh nang.

## **Yaktük Ngao 20**

- (1) Kahta nyu ha jingne chingmei hüyangé khumtap shipjume ngohok lak yelakpe linge tai lak ngoh nang.
- (2) Ükhong lili me omlak jingne ngange om lak jingne yengao lak.

## **Yaktük Ngao 21**

- (1) Kahta lilie kahshupu lam me yoiwankon kahtok me sokari wanglam lam pu shotjing jiyah ompu lan ninge linge yahok lak ngohnang.
- (2) Kahta nyuha lane yoikahtok jingne pangnyuha toishao linglak jingne shupu ülam jakihe ngohnang.
- (3) Sokari wanglam lampu pangnyuha lane mongpu yafun me linglak ngoh nang. Kahtanyuha lili ome jakihe mongyampu mongange loe phapu mongyampu jiyah, hütao kihe ngaiphae mongyampu jiyah hipak khahshue jume shupu ütingpa lipu me hükihpü mongjang ngaiphae ioklak.

**အပိုဒ် ၂၂**  
 လူတိုင်းတွင် လူအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လူမှာဘဝ  
 လုပြောရေး ရယူပိုင်ခွင့်ရှိသည့်ပြင်၊ မိမိနိုင်၏ ဖွဲ့စည်းမှုနှင့် အရင်း  
 အမြှေ့စိုးအရ အမျိုးသား ကြိုးပမ်းမှုနှင့် နိုင်ငံတကာပူးပေါင်း  
 ဆောင်ရွက်မှုတို့ဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေး  
 လွှတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သော  
 စီးပွားရေး၊ လူမှာရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ရရှိခံစား  
 ပိုင်ခွင့် ရှိသည်။

### **အပိုဒ် ၂၃**

(၁) လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ မိမိနှစ်သက်ရာ အလုပ်အကိုင်  
 ကို လွှတ်လပ်စွာ ရွှေးချယ်ပိုင်ခွင့်၊ တရားမျှတွေ့ အဆင်ပြုမှုရှိ  
 သော လုပ်ငန်းခွင်အခြေအနေများ ရပိုင်ခွင့်နှင့် အလုပ်လက်မဲ့ဖြစ်  
 ခြင်းမှ အကာအကွယ် ရပိုင်ခွင့် ရှိသည်။

(၂) လူတိုင်းတွင် တူညီသော အလုပ်အတွက် တူညီသော လုပ်ခ<sup>့</sup>  
 ကြေးငွေကို ခွဲခြားမှ တစ်စုံတစ်ရာ မရှိစေဘဲ ရပိုင်ခွင့် ရှိသည်။

(၃) အလုပ်လုပ်သည်လူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက်  
 လူဂုဏ်သိက္ခာနှင့် ထိုက်တန်သော ဘဝရပ်တည်မှုကို အာမခံနိုင်မည့်  
 တရားမျှတွေ့ လျော်ကန် သင့်မြတ်သော အခကြေးငွေ ရပိုင်ခွင့်  
 ရှိသည်။ လိုအပ်လျှင် အခြားလူမှာရေး ကာကွယ်ဆောင့်ရှောက်မှုများ  
 ကိုလည်း ဖြည့်စွက်ရရှိ ခံစားပိုင်ခွင့် ရှိသည်။

(၄) လူတိုင်းတွင် မိမိ၏ အကျိုးစီးပွားရေးကို ကာကွယ်ရန်အတွက်  
 အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်နှင့် ယင်းသမဂ္ဂများတွင် ပါဝင်  
 ဆောင်ရွက်ခွင့် ရှိသည်။

## Yaktük Ngao 22

Kahta nyuha khumtap me ompu me yin anglak ngohpu tokme yoiwankon me lingpu hei ngohpu natan lan ngange mihjat hei li phei shipjam yange linge taipu phei yoiwang ngoipu hei okpu shin e yoijalon lak jingne yoime ngohpu shine jalontai lak jingne ngohlak wongpong. Pheileipu, pongshinpu, khongtap hei puwanglam tūolan lili a linge tai oklak ngohnang.

## Yaktük Ngao 23

- (1) Kahta nyuha lilie toishao ling lak , yoimongpu toishao te okpu shine lilak,khahshue lingpu meilak toishao yafun lan linglak hei toishao linglak yenangpu me paoe ticklak ūlam ngohnang.
- (2) Kahta nyuha lili teihshinpu tioshao jingne khahshupu nanmee shing ngin te tame han lak ūlam yenang lak jingne tūolak ūlam ngohnang.
- (3) Toishao linge ngohpu kahta lili a yoi hei noksa lan jingne kahta lan vùnlihpu phei khahshupu ūyin ngoh lak jingne mongjonge sakipha yange toishao phei khahshue shing hei ngin tūolak.Wongpong ne meang ma-a yoikhongtüp om yange paoe ticklak hei tūo lak ngohnang.
- (4) Kahta nyuha lilie yoijingne pheileipu hei phongshen lamnyu pao ticklak jingne toilingpu khongtüp phei shipjam yange linge tailak ngohnang.

## အပိုဒ် ၂၄

လူတိုင်းတွင် ကြောင်းကျိုးလျှော်ညီစွာ ကန့်သတ်ထားသည့် အလုပ် ချိန်နှင့် လစာဖြင့် ခံစားခွင့်ရှိသော အခါအားလျှော်စွာ သတ်မှတ် ထားသည့် အလုပ်အားလပ်ရက်များ အပါအဝင် အနားယူခွင့်နှင့် အားလပ်ခွင့်တို့ကို ခံစားပိုင်ခွင့် ရှိသည်။

## အပိုဒ် ၂၅

(၁) လူတိုင်းတွင် အစားအစာ၊ အဝတ်အထည်၊ နေအိမ်၊ ကျွန်းမာရေး စောင့်ရှောက်မှုနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များအပါ အဝင် မိမိနှင့် မိမိ၏ မိသားစု ကျွန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံလောက်သည့် လူနေမှု အဆင့်အတန်းကို ရပိုင်ခွင့်ရှိသည်။ ထိုပြင် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ကျွန်းမာရေးချို့တဲ့ခြင်း၊ မသန့်စွမ်းဖြစ်ခြင်း၊ မှုဆိုးမဖြစ်ခြင်း၊ အသက်အရွယ်အိုမင်းခြင်း သို့မဟုတ် မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွှေးဝမ်းကော်း၊ မပြနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့် ရှိသည်။

(၂) မိခင်ဘဝနှင့် ကလေးသူငယ်ဘဝတို့တွင် အထူးစောင့်ရှောက်မှု နှင့် ကူညီမှုကို ရပိုင်ခွင့် ရှိသည်။ တရားဝင်လက်ထပ်၍ဖြစ်စေ၊ တရားဝင် လက်မထပ်ဘဲဖြစ်စေ မွေးဖွားလာသော ကလေးအားလုံး သည် တူညီသော လူမှုကာကွယ်စောင့်ရှောက်မှုကို ခံစားခွင့် ရှိသည်။

## Yaktük Ngao 24

Kahta lan lili hipak iteshem yang e toishao lingpu phei leat  
ngin tûoe üneo toloimei nyiho tûo lak.

## Yaktük Ngao 25

(1) Kahta nyuha lili hahlak, nyimo, noksa hei pumtangta paoticklak hei wongpong kahta jampongo ome yoi hei yoinoksa lan yaha toloimei ngohok lakjingne wangngowie kahta lan yafun ngohok lak ngohnang. Tüopheime toishaoye tûo, üyinmeie yengoh pumtayewangpu, wumnyu wumpa, wopa wonyu ne meange hahkih e yejima-a yokiyeok yeshangpu juhei wan jeang üyin ngohlak jingne toiling yeok, hahkihpu ngohma-a üyin yinlak jingne paoticklak ngohnang.

(2) Nyu hipak hei naha hipak me meie ticke paolak wongpong. nokyampu jiyah minmeang me noksa lingpu jiyah puhipu nahalan üsheite jakihe paotick lak wongpong.

## အပိုဒ် ၂၆

(၁) လူတိုင်းတွင် ပညာသင်ယူခွင့် ရှိသည်။ ပညာသင်ကြားရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်တို့တွင် အခမဲ့ ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ဖြစ်ရမည်။ စက်မူလက်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လူအများ သင်ယူနိုင်စေရမည် ဖြစ်ပြီး အဆင့်မြှင့်ပညာရေးကို အရည်အချင်းပေါ် အခြေခံရှု အားလုံး တန်းတူရည်တူ ရရှိစေရမည်။

(၂) ပညာရေးကို လူသားတို့၏ ကိုယ်ရည်ကိုယ်သွေး အပြည့်အဝ ဖွံ့ဖြိုးစေရန်နှင့် လူအခွင့်အရေးနှင့် အခြေခံလွှတ်လပ်ခွင့်များကို ပိုမို လေးစားလာစေရန် ဦးတည်သင်ကြားစေရမည်။ ပညာရေးသည် နိုင်ငံအားလုံးအတွင်း၊ လူမျိုး သို့မဟုတ် ဘာသာရေးဆိုင်ရာ အပ်စု များအတွင်း နားလည်မှာ သည်းခံမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ မြှင့်တင်ရမည်ဖြစ်ပြီး ဤမြှုပ်နည်းရေးထိန်းသိမ်းမှုအတွက် ကုလသမဂ္ဂ ၏ ဆောင်ရွက်ချက်များကို တိုးမြှင့်စေရမည်။

(၃) မိမိတို့၏ ကလေး ပညာရေးကို ရွှေးချယ်ရာ၌ မိဘတို့တွင် လက်ဦး အခွင့်အရေး ရှိသည်။

## အပိုဒ် ၂၇

(၁) လူတိုင်းတွင် လူအဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝ်၌ လွှတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်၊ အနုပညာကို လွှတ်လပ်စွာ ခံစားခွင့်နှင့် သိပ္ပါးပညာတိုးတက်မှုနှင့် ငှုံး၏ အကျိုးရလဒ်များကို လွှတ်လပ်စွာ မျှဝေခံစားခွင့် ရှိသည်။

## Yaktük Ngao 26

- (1) Kahta lan lilie manlam yahlak ngohnang shing hei manlam ūwangpa a ūmee yephape nyaotamlak wongpong. Manlam ūwangpa a hūko hūko nyaolak wongpong. Yan ai jonpa (Technical) hei ūyin ngohok lak manlam a kahta lan lilie nyaook lak ne meange sheyongpu manlam o shing e manpu jakihe ūsheime yafun yange linglak ngohnang.
- (2) Shinge manlam a hangko kahtalan e shemeipu lamnyu jalolak jingne hei ūnaoshaoyin me yafunyange sheyoung she ishilak jingne nyaolak wongpong. Shinge manlam a kahtok wankon mongme, jat hei li hahkih yejima-a meangpu wanglam khongtūp yome shinge yahpu, nenokpu phei innyaipu phei chingmei ngohok lak jingne (United nations ) e lingpu toishao oklak.

- (3) Yoinaha lan te manlam phapu yoinyu hei yoipa kaie li e phalak ngoh nang.

## Yaktük Ngao. 27

- (1) Kahta lili e ūkhong ūyinphei puwanglam ūyinme jonge nyoipu okpu shine linge jalunpu hei tūopa kūo a lanshepute jaine tamlak wongpong ngohnang.

(၂) လူတိုင်းတွင် မိမိ၏ ကိုယ်ပိုင်ညာ၏ဖြင့် ကြံစည်ဖန်တီးထဲတိုင် သော သိပ္ပါပညာမှုဖြစ်စေ၊ စာပေမှုဖြစ်စေ၊ အနုပညာမှုဖြစ်စေ ဖြစ် ထွန်းလာသည့် ဂုဏ်နှင့် ရပ်ဝတ္ထဲ အကျိုးကျေးဇူးများကို ကာကွယ်မှု ရပိုင်ခွင့် ရှိသည်။

### အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့် အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အဝ အကောင်အထည် ဖော်နိုင်မည့် လူမှုရေးစနစ်နှင့် နိုင်ငံတကာဆက်ဆံရေးစနစ် တစ်ရပ် ကို ခံစားပိုင်ခွင့် ရှိသည်။

### အပိုဒ် ၂၉

(၁) လူတိုင်းသည် မိမိ၏ ကိုယ်ရည်ကိုယ်ဆွေးကို လွှာအသိက်အဝန်း အတွင်း၌သာ လွတ်လပ်ပြည့်ဝစာ ဖွံ့ဖြိုးစေနိုင်သည်ဖြစ်၍ ယင်း အသိက်အဝန်းအပေါ် တာဝန်ရှိသည်။

(၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာ တွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို အသိအမှတ်ပြ၍ လေးစားရန်အလိုက္ခာလည်းကောင်း၊ ဒီမိုကရောစီလွှာအဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များ ဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်းသာယာရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလိုက္ခာလည်းကောင်း ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်း သာ ကျင့်သုံးပိုင်ခွင့် ရှိသည်။

(2) Kahta lane yoimongphapu phei linge ngaipe kùpshangmanpa (Scientific) toishao jiyahpoih, shinge manlam jiyah wangngoipu hei toishao kùo te paowetük lak.

### **Yaktük Ngao. 28**

Kahta lili e hatuo lai me ngoh pu kih e wange ngoi e lantam lak jingne, Khongtùp hei wùngnyeijat, (international) phei teishinpong oklak ngohnang.

### **Yaktük Ngao. 29**

(1) Kahta lilie yoi nyoingoh jongngoh te jamshe nyoipu kahtalan mongme wangnyoie jalun oklak jingne hatüo nyoipu khong (community) me hangki ngohnang.

(2) Yoi yatuhsao hei lantam pu te linge ngohpu me kahta lili hei ülao lan lantam pulante shunangki she iye-she lak hei bangmong wanglam ükhong me jakihe wongpong ne mengpu lan a khakshupu wanglam, bangnyu ha yinpu oklak hei pheileih pu jalunlak pao tamlak jingne ngaokhùm me it-e ngohpu kihe hei linglak ngohnang.

(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်  
ကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို  
ဆန့်ကျင်၍ ကျင့်သုံးခြင်း မပြု။

### အပိုဒ် ၃၀

နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦး  
တစ်ယောက်အတွက်ဖြစ်စေ ဤကြေညာစာတမ်းပါ အခွင့်အရေး  
များနှင့် လွတ်လပ်ခွင့်များကို ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်  
လျက် တစ်စုံတစ်ခုသော ဆောင်ရွက်ချက်တွင် ပါဝင်ရန် သို့မဟုတ်  
ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟူ၍ ဤကြေညာစာတမ်းပါ  
စာသားတစ်ရပ်ရပ်ကို အမိပ္ပာယ်ကောက်ပူးခြင်း မရှိစေ။



(3) Tüo pa shupune hei lantam pulan te hanghi pa jeang me jiyah (United Nations) jing aipong lan te tüi-e yeshupu yelinglak.

### Yaktük Ngao. 30

Chingshaonyoi (Country) ja jingne jiyah, Úkhong ja jingne jiyah, Kahta palom ja jingne jiyah hatüo jaine tampu laime ngohpu kih-e shupune hei lantam pu lante meange winpu jeang teih yange Útam linglak jingne om-e yeji maa yoi-e linglak jingne oknangke she hatüo laime ngoh pu lan meaning yahyange lingpu yeok lak.



